

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး အာဆီယံအဆင့်မြင့်  
အရာရှိကြီးများအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်  
(၃၀-၉-၂၀၂၁ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာ လ(၃၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (ASEAN Senior Officials' Meeting) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။

အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ အဆင့်မြင့်အရာရှိကြီး H.E. Ms. Emaleen Abd Rahman Teo က အစည်းအဝေး သဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ နှင့် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် ဘရူနိုင်းနိုင်ငံအနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ အကောင်အထည် ဖော်ဆောင်မှုအခြေအနေ၊ (၃၈) ကြိမ်မြောက် နှင့် (၃၉) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးများ ကျင်းပပြုလုပ်မည့်အစီအစဉ်၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ ပဋိညာဉ်စာတမ်း ပြန်လည်သုံးသပ်ရေးအတွက် အကြံပြုချက်များ၊ (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် များဆောင်ရွက်မှု အခြေအနေ များနှင့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစသည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန  
နေပြည်တော်  
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်

**U Chan Aye, Permanent Secretary participates in the ASEAN Senior Officials'  
Meeting Via video conference  
( 30-9-2021, Nay Pyi Taw)**

U Chan Aye, Permanent Secretary of the Ministry of Foreign Affairs participated in the ASEAN Senior Officials' Meeting which was held on 30 September 2021, via video conference from Ministry of Foreign Affairs, Nay Pyi Taw.

The Meeting was chaired by H.E. Ms. Emaleen Abd Rahman Teo, Permanent Secretary of the Ministry of Foreign Affairs, Brunei Darussalam, and was attended by the Senior Officials from ASEAN Member States, the Deputy Secretary-General of ASEAN for the ASEAN Political and Security Community and representatives from ASEAN.

The Meeting discussed matters relating to the implementation of Brunei's priorities as the current chair of ASEAN, the program of Activities of the 38th and 39th ASEAN Summits and related Summit, the progress and latest development of the ASEAN and Dialogue Partners Cooperation, the recommendations for the review of the ASEAN Charter, the follow up to the 54th ASEAN Foreign Ministers' Meeting and the sub-regional cooperation.

Ministry of Foreign Affairs

Nay Pyi Taw

Dated. 30 September 2021

<https://www.facebook.com/mofamyanmar>



<https://www.facebook.com/mofamyanmar>

